



အရပ်ဖက်အဖွဲ့အစည်းများထံသို့ ရန်ပုံငွေများပေးအပ်သွားရန်အတွက် စိတ်ပါဝင်စားသောအဖွဲ့များအား ဖိတ်ခေါ်ခြင်း

ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (မြန်မာ)

၁။ နောက်ခံအကြောင်းအရာ

ယခုလက်ရှိအခြေအနေတွင် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် အခြားသော အုပ်စုများအတွက် အရေးပေါ်လိုအပ်ချက်များ သိသာထင်ရှားစွာ မြင့်တက်လာမှုနှင့်အမျှ ၎င်းတို့၏ လုံခြုံရေး၊ ဂုဏ်သိက္ခာနှင့် သုခချမ်းသာရရှိစေရေးကို သေချာစေသည့် တုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်ပေးရန် အထူးလိုအပ်လျက်ရှိနေပါသည်။ မြန်မာနိုင်ငံအတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများနှင့် အမျိုးသမီးအဖွဲ့များသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို အသိအမှတ်ပြုသည့် တပြိုင်နက် UNFPA မြန်မာမှ အရပ်ဖက်အဖွဲ့အစည်းများနှင့် အမျိုးသမီးအဖွဲ့များအတွက် ရန်ပုံငွေများ ပေးအပ်နိုင်ရန် စိတ်ဝင်စားသူများ လျှောက်ထား နိုင်ရန် လျှောက်လွှာများ ခေါ်ဆိုလိုက်ပါသည်။

၂။ ရန်ပုံငွေအကြောင်း

ဖေဖော်ဝါရီလ ၁ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်နေသော လက်ရှိအနေအထားအရ ယခုရန်ပုံငွေသည် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် အခြားသောအုပ်စုများအတွက် အရေးပေါ် ကာကွယ်စောင့်ရှောက်ရေးနှင့် ကျန်းမာရေးလိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ရန်အတွက် အရပ်ဖက်အဖွဲ့အစည်း/အမျိုးသမီးအဖွဲ့များအား ထောက်ပံ့ကြေးများ ပံ့ပိုးသွားမည် ဖြစ်ပါသည်။ ၎င်းသည် အရေးပေါ်အခြေအနေ တုံ့ပြန်မှုကို ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်နိုင်သော ရန်ပုံငွေယန္တရား တစ်ခု ဖြစ်သည်။

လျှောက်လွှာတစ်ခုလျှင် ဒေါ်လာ ၂၅,၀၀၀အထိ အများဆုံး လျှောက်ထားနိုင်မည်ဖြစ်ပြီး ထောက်ပံ့ငွေများကို ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက် မတိုင်မီ သုံးစွဲရမည် ဖြစ်သည်။

၃။ အကျိုးဝင်ခြင်း

- မြန်မာနိုင်ငံရှိတွင် လုပ်ကိုင်နေသော ရက်ရွာအခြေပြု အကျိုးအမြတ်မယူဘဲ လုပ်ဆောင်ချက် ရှိသော အဖွဲ့အစည်းများ
- ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့နှင့် လက်ရှိ အကောင်အထည်ဖော် လုပ်ဆောင်နေသော မိတ်ဖက်အဖွဲ့အစည်းများ ယခုရန်ပုံငွေတွင် အကျိုးမဝင်ပါ။



- အဖွဲ့အစည်း တစ်ခုအနေဖြင့် အခြားအရပ်ဖက်အဖွဲ့အစည်းများ/အမျိုးသမီးအဖွဲ့အစည်းများ ကိုယ်စား ဦးဆောင်အဖွဲ့တစ်ခု အဖြစ်လျှောက်ထားနိုင်သည်။

၄။ ရန်ပုံငွေပေးရန်အတွက် အလားအလာရှိသော လုပ်ငန်းနှယ်ပယ်များ

- အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် အခြားထိရှလွယ်သော လူအုပ်စုများအတွက် လိင်ပိုင်းဆိုင်ရာနှင့်မျိုးဆက်ပွားကျန်းမာရေး၊ ကျားမအခြေပြုအကြမ်းဖက်မှု၊ ဥပဒေရေးရာ၊ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုပိုင်းဆိုင်ရာအထောက်အပံ့ပေးခြင်း တို့အတွက် ဝန်ဆောင်မှု ပံ့ပိုးပေးခြင်းနှင့် ဝန်ဆောင်မှုများ လက်လှမ်းမီမှုရရှိနိုင်ရန် တိုးမြှင့်လုပ်ဆောင်ရေး လုပ်ငန်းများ
- ကျားမအခြေပြုအကြမ်းဖက်ခံရမှုမှ လွတ်မြောက်လာသူများအတွက် လုံခြုံသောအိမ်များကို လည်ပတ်နိုင်အောင် ဆောင်ရွက်ရေး လုပ်ငန်းများ
- ရှင်သန်ကျန်ရစ်သူဗဟိုပြုချဉ်းကပ်မှုကို အခြေခံပြီးလက်ရှိအရေးပေါ် ဖုန်းလိုင်းများ အားကောင်းလာအောင် လုပ်ဆောင်နိုင်ရန်အတွက် အရေးပေါ်ဖုန်းလိုင်းများနှင့် ဆက်စပ်သော လုပ်ငန်းပိုင်းဆိုင်ရာ စရိတ်များကို ပံ့ပိုးပေးခြင်းလုပ်ငန်းများ
- Dignity Kits နှင့် Clean delivery kits ကဲ့သို့သော အစားအသောက်မဟုတ်သော ပစ္စည်းများအား ထောက်ပံ့ခြင်း လုပ်ငန်းများ
- ထိခိုက်ရှလွယ်သောအုပ်စုများထံသို့ ဝန်ဆောင်မှုများနှင့် အသက်မွေးဝမ်းကျောင်းများ လက်လှမ်းမီနိုင်ရန်အတွက် ငွေကြေးများ ထောက်ပံ့ပေးခြင်း လုပ်ငန်းများ
- ဝန်ဆောင်မှုပေးသူများ/ အရက်ဖက်အဖွဲ့အစည်းများအတွက် ဘေးကင်းလုံခြုံရေး အားကောင်းအောင် လုပ်ဆောင်ခြင်း လုပ်ငန်းများ

ယခုဖော်ပြထားသော လုပ်ငန်းများအားလုံးသည် ဥပမာများသာဖြစ်ပြီး အထက်ပါစာရင်းတွင် မပါဝင်သေးသော လိုအပ်ချက်များရှိပါက သင့်လျှောက်လွှာတွင် ထည့်သွင်းဖော်ပြနိုင်ပါသည်။

၅။ လျှောက်လွှာတင်ခြင်း/ စိတ်ဝင်စားမှုအားဖော်ပြချက်

- ကျေးဇူးပြု၍ စိတ်ဝင်စားမှုဖော်ပြချက်အတို (စာမျက်နှာနှစ်မျက်နှာစာ)ကိုမျှဝေပါ။ ပံ့ပိုးရန်လိုအပ်ချက်များ၊ ကြိုတင်စီစဉ်ထားသောလုပ်ငန်းစဉ်များ၊ ယခင်လုပ်ငန်းအတွေ့အကြုံ၊ ဦးတည်အုပ်စုလူဦးရေ၊ လုပ်ငန်းတစ်ခုစီအတွက် ခန့်မှန်းကုန်ကျစရိတ်၊ အကောင်အထည်ဖော်



လုပ်ဆောင်မည့်ကာလ နှင့် တဆင့်ပြန်လည်လုပ်ဆောင်မည့် အဖွဲ့အစည်းများရှိခဲ့ပါက ထိုသတင်းအချက်အလက်များ အားလုံးကို ထည့်သွင်းပေးရပါမည်။

- အထက်တွင် ဖော်ပြထားသောအချက်အလက်များကို ထည့်သွင်းဖော်ပြနိုင်ရန်အတွက် အောက်ပါဇယားကို နမူနာအဖြစ် အသုံးပြုနိုင်သည်။

<p>ရလဒ်- (ရန်ပုံငွေ ရရှိခြင်း၏ အကျိုးရလဒ်အနေဖြင့် လက်ခံရရှိသော အဖွဲ့အစည်းအနေဖြင့် လုပ်ဆောင်နိုင်သောအရာကိုဖော်ပြပါ။)</p> <ul style="list-style-type: none"> ▪ ကနဦး- ▪ မျှော်မှန်း- 	<p>အချိန်ကာလ</p>	<p>စုစုပေါင်း ခန့်မှန်းရန်ပုံငွေ ပမာဏ</p>
<p>လုပ်ငန်းအစီအစဉ်များ (ရလဒ်များ ရရှိရန်အတွက် လုပ်ဆောင်မည့် အစီအစဉ်များကို ဖော်ပြပါ။)</p>		
၁		
၂		
၃		
<p>စုစုပေါင်းရန်ပုံငွေ</p>		<p>ဒေါ်လာ (သို့မဟုတ်) မြန်မာငွေကျပ်</p>

- စိတ်ဝင်စားမှုဖော်ပြချက်အား အင်္ဂလိပ်ဘာသာ သို့မဟုတ် မြန်မာဘာသာဖြင့် တင်ပြနိုင်သည်။
- ကျေးဇူးပြု၍ သင်၏ စိတ်ဝင်စားမှုဖော်ပြချက်အား eoimyanmar@unfpa.org သို့ ပေးပို့ပါ။

၆။ နောက်ဆုံးပေးပို့ရမည့်ရက်

- လက်ခံရရှိသောလျှောက်လွှာများအား အချိန်နှင့်အပြေးညီ လက်ခံသွားမည်ဖြစ်ပြီး ၂၀၂၁ခုနှစ်၊ ဧပြီလ ၂၀ရက်နေ့သည် နောက်ဆုံးထား လက်ခံသွားမည့်ရက် ဖြစ်သည်။
- အဖွဲ့အစည်းများအား ဖြစ်နိုင်သည့် အစောဆုံးအချိန်တွင် ပေးပို့သွားရန် တိုက်တွန်းလိုပါသည်။



၇။ ရွေးချယ်ခြင်းအဆင့်ဆင့်

- ရန်ပုံငွေများနှင့် အထောက်အပံ့များလျင်မြန်စွာ ပေးနိုင်ရေးအတွက် လျှောက်လွှာများ ရောက်ရှိလာပါက ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့အစည်းအတွင်း ကော်မတီဖွဲ့၍ ဆန်းစစ်သွားမည်ဖြစ်သည်။
- ပြီးပြည့်စုံသော လျှောက်လွှာရရှိနိုင်ရန်အတွက် ထပ်မံလိုအပ်သော သတင်းအချက်အလက်၊ နှင့် ရှင်းလင်းချက်များအတွက် လျှောက်လွှာတင်သွင်းသူထံ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်သွားမည် ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် လုံခြုံရေးကို သတိပြု၍ လုပ်ဆောင်သွားမည် ဖြစ်သည်။
- ရန်ပုံငွေပေးအပ်သွားမည့် လျှောက်လွှာများအတွက် ဆုံးဖြတ်ချက်များကို လျှောက်လွှာတင်သူ များထံသို့ တစ်ပတ်အတွင်း ဆက်သွယ်သွားမည်ဖြစ်သည်။

၈။ ချီးမြှင့်ခြင်းနှင့် ငွေပေးချေခြင်း

- ရန်ပုံငွေထောက်ပံ့ပေးရန် ဆုံးဖြတ်ချက်ချပြီးသည်နှင့် တပြိုင်နက် လျှောက်ထားသော အဖွဲ့အစည်းများသည် UNFPA နှင့် ရန်ပုံငွေသဘောတူညီချက်ကို လက်မှတ်ရေးထိုး ရမည်။
- ရန်ပုံငွေသဘောတူညီချက် လက်မှတ်ထိုးပြီးသွားပါက ရန်ပုံငွေများကို တစ်ကြိမ်တည်းဖြင့် ထုတ်ပေးသွားမည် ဖြစ်သည်။

၉။ အစီရင်ခံခြင်း

- ရန်ပုံငွေလက်ခံရရှိသောအဖွဲ့များသည် လုပ်ငန်းအစီအစဉ်များ အားလုံးအကောင်အထည်ဖော် ပြီးဆုံးသည့်နောက် ၄၅ရက်အတွင်း နောက်ဆုံးအစီရင်ခံစာအတိုချုပ် (စီမံကိန်းလုပ်ဆောင်မှုနှင့် ဘဏ္ဍာရေး သုံးစွဲမှု) ကို အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖြင့်ဖြစ်စေ တင်ပြရန် လိုအပ်သည်။
- နောက်ဆုံး အစီရင်ခံစာရေးသားရာတွင် လိုအပ်ပါက ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့မှ ကူညီပြင်ဆင်ပေးနိုင်ပါသည်။